

သတင်းထုတ်ပြန်ချက်

သဘာဝပတ်ဝန်းကျင်ကို ကောင်းစွာ အသုံးပြုမည်လား သို့မဟုတ် စည်းကမ်းမဲ့ သုံးကြမည်လား - တနင်္သာရီတိုင်းဒေသ ခရီးသွားလုပ်ငန်းသည် ရေရှည်တည်တံ့သောဖွံ့ဖြိုးမှုလမ်းဆုံသို့ ရောက်ရှိနေပြီ

မြိတ်ကျွန်းစုရှိ ကောင်းမွန်စွာ ရှိနေသေးသော ကမ်းခြေများ၊ အဆုံးမရှိလှပသော ပင်လယ်၊ မတူကွဲပြား ထူးခြားစွာရှိနေသော ဆလုံလူမျိုးတို့၏ ယဉ်ကျေးမှုများနှင့် ထင်ရှားသော ရေအောက် သန္တုကျောက်တန်း များကြောင့် တနင်္သာရီဒေသ၏ ခရီးသွားလုပ်ငန်းမှာ စတင် ကျော်ကြားလာပြီ ဖြစ်သည်။ ယင်းဒေသတွင် လက်ရှိ ဟိုတယ် ၄၇ လုံးနှင့် ဆောက်လုပ်ရန် စီစဉ်ထားသော ဟိုတယ်နှင့် အပန်းဖြေရိပ်သာ ၃၉ လုံးတို့ရှိပြီး အများစုမှာ ဝေးလံသောကျွန်းများပေါ်တွင်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူ အများစုမှာလည်း ၎င်းတို့၏ စိတ်ဝင်စားမှုကို ဖော်ပြနေသည်။

သို့သော် တိုင်းဒေသကြီးနှင့် နိုင်ငံတော်အစိုးရမှ တိုးတက်ရေးရင်းနှီးမြှုပ်နှံမှုများတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများအား ဖော်ထုတ်ခြင်းမပြုခြင်း၊ ဒေသခံများပါဝင် သောတိုးတက်ရေးစီမံကိန်းရေးဆွဲခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ခြင်းမရှိခြင်းတို့သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုများနှင့် လူမှုရေးဆိုင်ရာ ပဋိပက္ခ များ ဖြစ်ပွားနိုင်မည့်ရလဒ်ဖြစ်ပါသည်။ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၁၉၊ ၂၀ ရက်များတွင် ထားဝယ် မြို့၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Center for Responsible Business, MCRB) နှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ (Fauna & Flora International) မှ ပူးပေါင်းကျင်းပပြုလုပ်သော ဆက်စပ်ပတ်သတ်သူများအားလုံးပါဝင်သော တာဝန်သိခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး (၂)ရက်တာ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ် လာသော အဓိက သတင်းစကားများကို အသိပေးလိုပါသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ ကိုယ်စား တနင်္သာရီတိုင်း သယံဇာတ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ဦးမြင့်မောင်မှ ပြောကြားသော မိန့်ခွန်းတွင် ဒေါက်တာလဲ့လဲ့မော်မှ "နိုင်ငံတကာ ခရီးသွားလုပ်ငန်းဈေးကွက်ကို ဘယ်လိုဆွဲဆောင်ရမယ်ဆိုတာနဲ့ ရေရှည်တည်တံ့တဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှု အပါအဝင် နိုင်ငံခြားအတွေ့အကြုံများကို တနင်္သာရီတိုင်းဒေသကြီးအနေဖြင့်

အများကြီး လေ့လာဖို့ လိုအပ်ပါတယ်။ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးလုပ်ကိုင်တဲ့တစ်ချိန်ထဲမှာပဲ မြန်မာနိုင်ငံနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပူးတွဲလုပ်ကိုင်ပြီး ရပ်တည်သင့်ပါတယ်။” ဝန်ကြီးချုပ်မှ ဒေသခံ ငါးဖမ်းလုပ်ငန်းဆောင်ရွက်သူများကို ပံ့ပိုးရန်အတွက် သဲတူးဖော်ခြင်း၊ ဒီရေတောများ ခုတ်ထွင် ရှင်းလင်းခြင်း၊ ဗုံးခွဲငါးဖမ်းခြင်းနှင့် ကမ်းနီးရေပြင်များတွင် ဒရွတ်ဆွဲငါးဖမ်းခြင်းများကို ဆက်လက်၍ မလုပ် ဆောင်တော့ရန်လည်း တောင်းဆိုခဲ့သည်။

အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ (FFI)မှ မြန်မာနိုင်ငံအစီအစဉ် ဒါရိုက်တာ Frank Momberg မှ “အက္ကာဝါခရီးသွားလုပ်ငန်းတွေဟာ အကောင်းပကတိရှိနေတဲ့ ဂေဟစနစ်အပေါ် မူတည်ပြီး အက္ကာဝါရေပြင်ထိန်းသိမ်းရေးရဲ့ ပဲ့ကိုင်ရှင် ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်မြောက်ဖို့ဆိုရင် ခရီးသွား လုပ်ငန်းလည်ပတ်မှုအတွက် လုပ်ကိုင်ခွင့်နဲ့ လိုင်စင်တွေက ရလာတဲ့ ဝင်ငွေများမှာ ဒေသတွင်းတွင် ပြန်လည်အသုံးချပြီး အက္ကာဝါရေပြင်ထိန်းသိမ်းရေး လုပ်ဆောင်ဖို့ရန် ခွဲဝေအသုံးချသင့်ပါတယ်။ ဟိုတယ်နဲ့ တခြား ခရီးသွားလုပ်ငန်း ဆောင်ရွက်မှုများမှ ပိုမိုကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုကို အသုံးချရန် လိုအပ်ပါတယ်။ အဲ့လိုမှ မဟုတ်ရင် သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေက သူတို့ ရတဲ့ အကျိုး အမြတ်ပေါ် မူတည်ပြီး သဘာဝအဖိုးတန်ရင်းမြစ်တွေကို ဖျက်ဆီးပြစ်ပါလိမ့်မယ်။”ဟု ပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာခြင်းမှ ရရှိလာနိုင်သော အဆိုးဆုံးသော သဘာဝပတ်ဝန်းကျင် နှင့် လူမှုဆိုင်ရာဆိုးကျိုးများ မည်ကဲ့သို့ ဖြစ်လာနိုင်မှုအပေါ် တက်ရောက်လာသူတို့၏ ဆန္ဒသဘောထားများကိုလည်း ကောက်ခံခဲ့ပါသည်။ သဘာဝပတ်ဝန်းကျင်အတွက် အကြီးမားဆုံးသော စိုးရိမ်မှုမှာ အညစ်အကြေးများအား စီမံခန့်ခွဲရန် ပျက်ကွက်ခြင်း (၄၁) ရာခိုင်နှုန်း၊ (ကျွန်းများပေါ်တွင် သစ်ထုတ်ယူမှုများ၊ ကမ်းခြေနှင့် သဲတွင်းတူးဖော်ခြင်း ကဲ့သို့သော) အဆောက်အဦးသုံး ပစ္စည်းများအား လက်လွှတ်စပယ် သုံးစွဲမှုများ (၁၃) ရာခိုင်နှုန်းနှင့် ရေငုပ်သူများမှ တက်နင်းခြင်းနှင့် လှေကျောက်ချခြင်းမှ ပျက်စီးမှုတို့ကြောင့် သန္တာကျောက်တန်းများ ပျက်စီးမှု (၁၁) ရာခိုင်နှုန်းတို့ ဖြစ်ကြသည်။

လူမှုရေးဆိုင်ရာ ဆိုးကျိုးများအပေါ် စိုးရိမ်မှုများအတွက် ဆန္ဒသဘောထားများ ကောက်ခံရာတွင်လည်း ပထမဆုံးသော စိုးရိမ်ကြောင့်ကြမှု (၃) ခုမှာ တိုးတက်ဖွံ့ဖြိုးရန်ရှိသောနေရာများတွင် ခရီးသွားလုပ်ငန်းစီမံ ကိန်းများချမှတ်ရာတွင် ဒေသခံများပူးပေါင်းပါဝင်နိုင်ခွင့်နည်းပါးခြင်း မဋိပက္ခများမှာ (၂၉) ရာခိုင်နှုန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ အဆောက်အဦးများ ဆောက်လုပ်ရန်အတွက် မြေ၊ ကမ်းခြေ နှင့် ပင်လယ်များသိမ်းယူခြင်းများ (၂၄) ရာခိုင်နှုန်း နှင့် ဒေသခံများအတွက် စီးပွားရေးအခွင့်လမ်းနည်းပါးခြင်းပဋိ ပက္ခများမှာ (၂၀) ရာခိုင်နှုန်းတို့ ဖြစ်ပါသည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB) မှ ဒါရိုက်တာ Vicky Bowman မှ “အလုပ်ရုံဆွေးနွေးပွဲက အဓိက သတင်းစကားကတော့ ဒေသခံအသိုင်းအဝိုင်းဟာ သူတို့ရဲ့ဒေသတွေမှာ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်တာပါပဲ။ ဒေသခံများအနေဖြင့် အလုပ်အကိုင်နဲ့ ဝင်ငွေရရှိစေမယ့် အခွင့်အလမ်းတွေကတော့ အကျိုးခံစားခွင့် ရရှိဖို့လည်း လိုအပ်ပါတယ်။ တနင်္သာရီဒေသမှာဆိုရင် တိုင်ရင်းသားအသိုင်းအဝိုင်းတွေဖြစ်တဲ့ ဆလုံကဲ့သို့ လူမျိုးတွေ ပါဝင်ပါတယ်။ ဒီဒေသမှာ သူတို့အနေနဲ့ ခရီးသွားလုပ်ငန်းအတွက် အဖိုးတန်ဆွဲဆောင်မှုတစ်ခုပဲ မဖြစ်သင့်ပါဘူး။ ဒီခရီးသွားလုပ်ငန်းမှာ ပါဝင်လာပြီး တော့ အကျိုးခံစားခွင့်တွေလည်း ရရှိသင့်ပါတယ်။ ဒေသခံအသိုင်းအဝိုင်းရဲ့ ပါဝင်မှု မရှိရင် ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဒေသခံတွေ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် လူအများကြားမှာ ပဋိပက္ခတွေ ရှိလာနိုင်ပါတယ်”ဟု ပြောကြားသည်။

ကဏ္ဍပေါင်းစုံပါဝင်သော တာဝန်သိခရီးသွားလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲသည် တနင်္သာရီတိုင်းဒေသကြီးတွင် ပထမဆုံးပြုလုပ်ခြင်းဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သော အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ (FFI)၏ အဏ္ဏဝါရေပြင်ထိန်းသိမ်းရေး ညှိနှိုင်းရေးမှူး ဦးဇော်လွန်းမှ "ခရီးသွားလုပ်ငန်းနေရာမျိုးစုံမှာ ခိုင်မာတဲ့ နောက်ဆက်တွဲဆောင်ရွက်စရာတွေအတွက် တကယ့်ကို စိတ်ဝင်စားမှုနဲ့ ဆန္ဒရှိပါတယ်။ တာဝန်သိခရီးသွားလုပ်ငန်း အမှန်တကယ်ဖြစ်လာဖို့နဲ့ တနင်္သာရီရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေကို ကာကွယ်ထိန်းသိမ်းနိုင်တဲ့ ခရီးသွားလုပ်ငန်းဈေးကွက်တစ်ခု တည်ထောင်ဖို့ဆိုတာ ဒေသတွင်းအဆင့်မှာကိုပဲ အစိုးရ၊ စီးပွားရေးလုပ်ငန်းများနဲ့ ဒေသခံအသိုင်းအဝိုင်းတွေ ကြားမှာ စေ့စပ်ညှိနှိုင်း ဆောင်ရွက်မှုတွေလုပ်ဖို့ လိုအပ်ပါတယ်။"ဟု ပြောကြားသည်။

အယ်ဒီတာများအတွက် မှတ်ချက်

(၁) Fauna & Flora International (အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့) သည် ခိုင်မာသော သိပ္ပံအထောက်အထားများကို အခြေခံ၍ လူသားတို့၏ လိုအပ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားကာ ရေရှည်တည်တံ့သည့်နည်းလမ်းများကို ရွေးချယ်လျက် ကမ္ဘာတဝန်းမှ ခြိမ်းခြောက်ခံ မျိုးစိတ်များနှင့် ဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်းလျက်ရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံ အများစုပါဝင်သော ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံ (၄၀)ကျော်တွင် လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး မျိုးသုဉ်းခြင်းမှ ကာကွယ်ရန်၊ ရှင်သန် ကျက်စားရာ နယ်မြေများ မပျက်စီးစေရန် ကာကွယ်ထိန်းသိမ်းလျက်ရှိကာ တစ်ချိန်တည်းတွင် ဒေသခံများ ၏ လူမှုဘဝဖွံ့ဖြိုးရေးကိုလည်း ဖော်ဆောင်လျက်ရှိသည်။ ၁၉၁၃ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ကမ္ဘာတွင် အကြာမြင့်ဆုံး နိုင်ငံတကာပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းဖြစ်ပြီး တရားဝင်မှတ်ပုံတင် ထားသော ပရဟိတအဖွဲ့အစည်း ဖြစ်သည်။ www.fauna-flora.org

(၂) FFI သည် မြိတ်ကျွန်းစုနှင့် တနင်္သာရီကမ်းရိုးတမ်းတစ်လျှောက်တွင် ခရီးသွားလုပ်ငန်းနေရာ စီမံခန့်ခွဲရေးအစီအစဉ်များ ပေါင်းစပ် အကောင်အထည်ဖော်ရန်နှင့် ထိန်းသိမ်းကာကွယ်ရန် လိုအပ်နေသော အဓိက နေရာများကို ဖော်ထုတ်သတ်မှတ်ရန်အတွက် ကဏ္ဍဝါဒီမျိုးစုံမျိုးကွဲများ ဆန်းစစ်လေ့လာမှုများကို သုံးနှစ် ကြာ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ ၎င်းတို့အနေဖြင့် ရေရှည်တည်တံ့မည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အခြေခံလေ့လာမှုကို တနင်္သာရီဒေသတွင် ၂၀၁၆ခုနှစ်အတွင်း ပြုလုပ်ခဲ့ပြီး ၂၀၁၇ခုနှစ် အစောပိုင်း တွင် အစီရင်ခံ ထုတ်ပြန်မည် ဖြစ်သည်။

(၃) သစ်တောဦးစီးဌာန၊ ICIMOD ၊ Oikos နှင့် FFI အနေဖြင့် ကာကွယ်တောများတွင် ဂေဟအခြေခံ သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနိုင်ခြေနှင့်ပတ်သတ်၍ လေ့လာမှုများပြုလုပ်နေပြီး FFI အနေဖြင့် အင်းတော်ကြီး တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောတွင်လည်းကောင်း၊ Oikos အနေဖြင့် လန်ပီအဏ္ဏဝါအမျိုးသား ဥယျာဉ်တွင် လည်းကောင်း လူထုအခြေပြုခရီးသွားလုပ်ငန်းများ စမ်းသပ်လုပ်ကိုင်လျက်ရှိသည်။

(၄) မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (Myanmar Centre for Responsible Business, MCRB)သည် ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်ကာ ၂၀၁၃ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး တာဝန်ယူမှုရှိသော စီးပွားရေးနှင့် ပတ်သတ်သော အသိပညာ၊ စွမ်းရည်နှင့် စကားပိုင်း များကို နိုင်ငံတကာစံနှုန်းများကိုအခြေခံ၍ အဓိက လုပ်ဆောင်သည်။ MCRBမှ မြန်မာ့ခရီးသွားလုပ်ငန်း ကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်းကို ၂၀၁၄ခုနှစ်တွင် လေ့လာခဲ့ပြီး လူမှုရေးနှင့် လူ့အခွင့်အရေး အကျိုးသက်ရောက်မှုများနှင့် ငပလီကမ်းခြေအပါဝင် ဒေသခံတွင်းအဆင့်နှင့် နိုင်ငံတော်

အဆင့်များတွင် နယ်ပယ်အသီးသီးမှ သက်ဆိုင်သူများပူးပေါင်းပါဝင်သော စကားပိုင်းများ ပြုလုပ်ခဲ့ပြီး ၂၀၁၅ခုနှစ် ဖေဖော်ဝါရီတွင် ထုတ်ပြန်ခဲ့ပါသည်။ www.mcrb.org.mm

(၅) မြန်မာနိုင်ငံ၏ အရေးကြီးဆုံးသော ခရီးသွားလုပ်ငန်းနေရာ ပေါ်ထွက်လာရေးအတွက် ဆက်စပ်အဖွဲ့များအားလုံးပါဝင်ဆွေးနွေးမည့် ဤအလုပ်ရုံဆွေးနွေးပွဲသည် တနင်္သာရီတိုင်းဒေသကြီးတွင် ခရီးသွားများသွားနိုင်သည့်အရေးပါသောနေရာများနှင့် ပတ်သက်၍ ဦးစားပေးနေရာများနှင့် စိန်ခေါ်မှုများ၊ မြေနှိမ့်ပိုင်းဒေသသစ်တောများနှင့် မြိတ်ကျွန်းစုအပါအဝင် တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းဒေသရှိ ပေါကြယ်ဝသော သဘာဝသယံဇာတများကို ထိခိုက်ပျက်စီးမှု နည်းနိုင်သမျှနည်းစေရန်အတွက် ကဏ္ဍပေါင်းစုံမှ ဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

(၆) တနင်္သာရီတိုင်းဒေသကြီးအတွင်း တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာ မြေယာပြဿနာများ၊ ဒေသခံများရနိုင်မည့် အကျိုးကျေးဇူးများ၊ ခရီးသွားလုပ်ငန်းဖုန်းများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်အတွက် လိုင်စင်ထုတ်ပေးခြင်းများ၊ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိခိုက်မှုနည်းပါးစေရေးဆိုင်ရာ သီးစားပေးရမည့် အကြောင်းအရာများကို အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော အစိုးရဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဒေသခံအသိုင်းအဝိုင်းများနှင့် ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များမှ ဆွေးနွေးခဲ့ကြသည်။

(၇) Galapagos WWF (Galapagos World Heritage Site)မှ ကျွမ်းကျင်ပညာရှင်များက ကမ္ဘာ့အကောင်းဆုံးအတွေ့အကြုံဖြစ်သော ခရီးသွားလုပ်ငန်းများမှ ကာကွယ်ထားသော ခရီးသွားလုပ်ငန်း ဧရိယာများ၊ ကယားပြည်နယ်နှင့် လန်ပိကဲ့သို့ မြန်မာနိုင်ငံရှိ လူထုအခြေပြု ခရီးသွားလုပ်ငန်းများအစပြုနေသည့် ဒေသများနှင့် ငပလိ၊ ချောင်းသာနှင့် ငွေဆောင်ကဲ့သို့သော မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းခရီးသွားနေရာများမှ အတွေ့အကြုံရရှိမှုများ ကိုလည်း လေ့လာသင်ယူနိုင်ခဲ့ပါသည်။

(၈) ဤအလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သော Presentation တင်ပြမှုများကို MCRB ၏ www.mcrb.org.mm တွင် ရရှိနိုင်ပါသည်။

(အရည်အသွေးကောင်းသော ဓာတ်ပုံများနှင့် မြေပုံများ အပါအဝင်) ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်-
ဦးကောင်းလတ် (မီဒီယာနှင့် ပြန်ကြားဆက်သွယ်ရေး အရာရှိ)
အီးမေးလ်: kaunglatt.ffi@gmail.com; ဖုန်း: +95 9 421015563

Frank Momberg (FFI မြန်မာနိုင်ငံအစီအစဉ် ဒါရိုက်တာ)
အီးမေးလ်: frank.momberg@fauna-flora.org

ဦးသိန်းသန်းဌေး (MCRB)

Vicky Bowman (MCRB ဒါရိုက်တာ)
Vicky.bowman@myanmar-responsiblebusiness.org